

ဓမ္မခန္ဓာ (၃၈) ဖြောင့်မတ်မှန်ကန်သော အရှင် (ဆွာဒ်)
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၃၈။ သုတ်ဒေသနာ- ၈၈ ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -၁၁-

၁။	ص وَالْقُرْآنِ ذِي الذِّكْرِ ဆွာဒ်- သတိပေးတရားတော် ဖြစ်သော ဤကုရ်အာန်အားဖြင့်။ ^{၁၀}
၂။	بَلِ الَّذِينَ كَفَرُوا فِي عِزَّةٍ وَشِقَاقٍ အမှန်မှာ ဖုံးကွယ်သော သူတို့သည် ဘုန်းကံလု ရိုဏ်းခွဲနေကြ၏။
၃။	كَمْ أَهْلَكْنَا مِنْ قَبْلِهِمْ مِنْ قَرْنٍ فَنَادَوا وَلَا تَجِئْ بِمَنَاصٍ သူတို့၏ ရှေးအလျှင် မျိုးဆက် မည်မျှကို ငါအရှင် တိမ်ကောစေခဲ့သနည်း၊ ပြေးလွတ်ချိန်လွန်သော အခါတွင်မှ သူတို့ တင်ပြကြကုန်၏။
၄။	وَعَجِبُوا أَنْ جَاءَهُمْ مُنْذِرٌ مِنْهُمْ وَقَالَ الْكَافِرُونَ هَذَا سَاحِرٌ كَذَّابٌ သူတို့ထံသို့ သူတို့အနက်မှပင် သတိပေးသူ ရောက်လာလျှင်၊ အံ့သြနေကြ၏။ ဖုံးကွယ်သူတို့က ပြောသည်မှာ “ဤသူသည် မှော်ဆရာ လူလိမ် ဖြစ်၏။-
၅။	أَجْعَلِ الْآلِهَةَ إِلَهًا وَاحِدًا إِنَّ هَذَا لَشَيْءٌ عَجَابٌ သူသည် ကျွန်ုပ်တို့၏ ဘုရားများအစား ဘုရားတစ်ဆူဝါဒကို စီစဉ်သလော။ ဤသည်မှ အံ့သြစရာပင်၊” ဟု ဖြစ်၏။
၆။	وَانطَلَقَ الْمَلَأُ مِنْهُمْ أَنْ امشُوا وَاصْبِرُوا عَلَى آلِهَتِكُمْ إِنَّ هَذَا لَشَيْءٌ يُرَادُ သူတို့မှ အကြံပေးများက ထွက်ပြောသည်မှာ ^{၁၁} “ဆက်လျှောက်ကြ၊ သင်တို့၏ ဘုရားများအပေါ် ဇွဲနပ်ဖြင့်ရပ်တည်ကြ၊” “ကေန်ပင် ဤသည်မှာ ဖြစ်စေလိုသော အရာ ဖြစ်၏။” ^{၁၂}
၇။	مَا سَمِعْنَا بِهَذَا فِي الْمِلَّةِ الْآخِرَةِ إِنْ هَذَا إِلَّا اخْتِلَاقٌ ဤအရာမျိုးကို အခြားသော ပဋိပတ်ကျင့်စဉ်များတွင် မကြားဘူးခွဲချေ။ ဤသည်မှာ ဖန်တီးမှုသာ ဖြစ်၏။
၈။	أَنْزَلَ عَلَيْهِ الذِّكْرَ مِنْ بَيْنِنَا بَلْ هُمْ فِي شَكٍّ مِنْ ذِكْرِي بَلْ لَمَّا يَدُوْفُوا عَدَابٌ

(၈၉၀) “ص ဆွာဒ်- သည် ဆွာဒီးကိ၊ ဖြောင့်မတ်မှန်ကန်သော အရှင်သည်” ဟု ဖြစ်သော စကားလုံး၏ အတိုကောက် ဖြစ်ပေသည်။
 (၈၉၁) انطلق အန်တွလက ဆိုသည်မှာ ခရီးထွက်ခွာ၍ လှည့်လည်ပြောဆိုသည် ဟူသော အဓိပ္ပာယ်ကို ဆောင်သောကြောင့် ဆရာတော်ကြီးများက ထိုစကားလုံးကို ပြောဆိုသည်ဟု ဘာသာပြန်ကြပေသည်။
 (၈၉၂) ဤသည်မှာ ဖြစ်စေလိုသော အရာ ဖြစ်၏။ ဆိုသည်မှာ ထိုဘုရားအများ ကိုးကွယ်သော ဝါဒအား နိဗ္ဗိတံသွားစေရန် ကိုယ်တော် မုဟမ္မဒ်၏ ဖြစ်လိုခြင်း ဆန္ဒဟု ဆိုလိုပေသည်။

	ကျွန်ုပ်တို့၏ အကြားမှ သူ့ကိုသာ သတိပေးတရားတော် ချမှတ်ပေးသလော။ အမှန်မှာ သူတို့သည် ငါ၏ သတိပေးတရားတော်၌ ဒွါဟဖြစ်၏။ အမှန်မှာ ငါ၏ ဝင့်ကြွေးဒဏ်အား သူတို့ မမြည်းရသေးချေ။
၉။	<p style="text-align: right;">﴿ أَمْ عِنْدَهُمْ خَزَائِنُ رَحْمَةِ رَبِّكَ الْعَزِيزِ الْوَهَّابِ ﴾</p> သို့တည်းမဟုတ် သူတို့ထံ၌ ကံကြမ္မာရှင်၏ ကရုဏာတော်၊ ဘုန်းတန်ခိုးတော်နှင့် ချီးမြှင့်ရက်ရောခြင်း ဘဏ္ဍာများ ရှိကြသလော။
၁၀။	<p style="text-align: right;">﴿ أَمْ لَهُمْ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا فَلْيَرْتَقُوا فِي الْأَسْبَابِ ﴾</p> သို့တည်းမဟုတ် သူတို့သည် မိုးများနှင့် မြေကမ္ဘာ ထိုနှစ်ခုကြား ရှိသမျှတို့ကို အစိုးရသလော။ သို့ဖြစ်လျှင် ရစ်ပတ်လှည့်မွှေ၍ တက်ပြစေကြလော့။
၁၁။	<p style="text-align: right;">﴿ جُنْدٌ مَّا هُنَالِكَ مَهْزُومٌ مِّنَ الْأَحْزَابِ ﴾</p> ဂိုဏ်းပေါင်းစုံမှ စစ်သည်တို့သည် ဤနေရာ၌ ချေမှုန်းခံရလတ္တံ့။
၁၂။	<p style="text-align: right;">﴿ كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَعَادٌ وَفِرْعَوْنُ ذُو الْأَوْتَادِ ﴾</p> သူတို့မတိုင်မှီ နူးဟ်၊ အဒုဒ်နှင့် အဘက်ဘက်မှ ခြေကုပ်ခိုင်သော ^{၁၉} ဖာရိုး၏ လူမျိုးတို့သည် ငြင်းဆန်ခဲ့ကြပြီ။
၁၃။	<p style="text-align: right;">﴿ وَنَمُودُ وَقَوْمُ لُوطٍ وَأَصْحَابُ الْأَيْكَةِ أُولَئِكَ الْأَحْزَابُ ﴾</p> သမု-ဒ်၊ လု-တ်၏ လူမျိုး၊ တောတွင်းနေ ပေါင်းဖော်များလည်းပါ၏။* သူတို့သည် ဂိုဏ်းပေါင်းစုံ ဖြစ်ကြ၏။
၁၄။	<p style="text-align: right;">﴿ إِنَّ كُلًّا إِلَّا كَذَّبَ الرَّسُلَ فَحَقَّ عِقَابِ ﴾</p> သူတို့ကိုယ်စီ ဉာဏ်စဉ်ဆောင်များအား ငြင်းဆန်ခဲ့သည်သာ၊ သို့ဖြစ်၍ ငါ၏ ချုပ်ကိုင်မှုကို အမှန်ပင် ဖြစ်စေ၏။
၁၅။	<p style="text-align: right;">﴿ وَمَا يَنْظُرُ هُوَ إِلَّا صَيْحَةً وَاحِدَةً مَّا لَهَا مِنْ فَوَاقِ ﴾</p> သူတို့သည် အသံလှိုင်းကြီးတစ်ခုမှအပ အခြားကို စောင့်ကြည့်နေကြသည် မဟုတ်ချေ။ ၎င်းသည် အပေါ်၌ရှိနေ၏။
၁၆။	<p style="text-align: right;">﴿ وَقَالُوا رَبَّنَا عَجَلْنَا لَنَا قِطْنَا قَبْلَ يَوْمِ الْحِسَابِ ﴾</p> သူတို့က “အို ကံကြမ္မာရှင် တပည့်တော်တို့၏ ခွဲတမ်းကို စာရင်းရှင်းမည့် နေ့ကာလမတိုင်မှီ အလျင်စလို ဖြစ်စေပါ” ဟု ဆိုကြ၏။
၁၇။ ထောက် ပုံနိဒ	<p style="text-align: right;">﴿ اصْبِرْ عَلَىٰ مَا يَقُولُونَ وَاذْكُرْ عَبْدَنَا دَاوُودَ ذَا الْأَيْدِ إِنَّهُ أَوَّابٌ ﴾</p> သူတို့၏ ပြောစကားများပေါ်၌ သည်းခံနေလော့။ ငါ၏ အမှုတော်ဆောင်ဖြစ်သော- အင်အားပိုင်သော ဒါဝိဒ်အား သတိမူလော့။ သူသည် အရှင့်ဘက်သို့ပြန်လှည့်သူ စင်စစ်ဖြစ်၏။
၁၈။ ☆ ၃၄:၁၀	<p style="text-align: right;">﴿ إِنَّا سَخَرْنَا الْجِبَالَ مَعَهُ يُسَبِّحْنَ بِالْعِشِيِّ وَالْإِشْرَاقِ ﴾</p> ငါသည် တောင်များကို အသုံးခံ ဖြစ်စေ၏။ သူနှင့်အတူ ညဦး နံနက်များတွင် အရှင့်အား ဦးထိပ်ထားစေ၏။*
၁၉။	<p style="text-align: right;">﴿ وَالطَّيْرَ مَحْشُورَةً كُلٌّ لَهُ أَوَّابٌ ﴾</p> ငှက်အပေါင်း စုစည်းလာကြ၍၊ ၎င်းတို့ကိုယ်စီ သူ့ဘက်သို့ ပြန်လှည့်ကြ၏။

(၈၉၃) ﴿أَوَّابٌ﴾ အောင်းဝံတူဒ် ဆိုသည်မှာ မြေထဲတွင် စူးနစ်ခိုင်မာစွာ ရိုက်ထားသည့် ပနက်ဟု အနက်ကို ပေးသည့် ဝတုဒ်၏ အများပြုဖြစ်သည်။ သို့ကြောင့်ဤနေရာတွင် အဘက်ဘက်မှ ခိုင်မြဲသော ဟု ဘာသာပြန်ခြင်း ဖြစ်ပေသည်။ ဖာရိုး၏ ဩဇာအာဏာသည် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး အဘက်ဘက်မှ မျိုးရိုးစဉ်ဆက်လိုက် အမြစ်တွယ် ခိုင်မာမှု ရှိခဲ့သည်ဟု ဆိုလိုပေသည်။ ﴿الْأَوَّابُ﴾ ၇၈:၇။ ၈၃:၁၀

၂၀။	<p>وَتَشَدَّدْنَا مَلَكَهُ وَآتَيْنَاهُ الْحِكْمَةَ وَفَضَّلْنَا الْخَطَابِ ۖ</p> <p>သူ၏ အာဏာကို အင်အားတိုးပေး၏။ သူ့အား စီရင်ထုံးနှင့် ရှင်းလင်းဆုံးဖြတ်သည့် မိန့်ခွန်းပညာကို ငါ ချီးမြှင့်ခဲ့၏။</p>
၂၁။	<p>وَهَلْ أَتَاكَ نَبَأُ الْخَصْمِ إِذْ تَسَوَّرُوا الْمِحْرَابَ ۖ</p> <p>သူ၏ စခန်း စည်းထဲ အမှုပြိုင်နှစ်ဦးရှိသောအခါ- သတင်းကို သင့်ထံသို့ ရောက်စေပြီလော။</p>
၂၂။	<p>إِذْ دَخَلُوا عَلَى دَاوُدَ فَفَزِعَ مِنْهُمْ قَالُوا لَا تَخَفْ خَصْمَانِ بَغَى بَعْضُنَا عَلَى بَعْضٍ فَاحْكُم بَيْنَنَا بِالْحَقِّ وَلَا تُشْطِطْ وَاهْدِنَا إِلَى سَوَاءِ الصِّرَاطِ ۖ</p> <p>ဒါဝိဒ်ထံသို့ ဝင်လာ၍၊ သူ ကြောက်ရွံ့ချောက်ချားသွားသော်- “မကြောက်ပါနှင့်၊ ကျွန်ုပ်တို့သည် အချို့ အချို့ အပြစ်ရှာသူများ ဖြစ်ပါ၏။ သို့ဖြင့် ကျွန်ုပ်တို့ကြား၌ အမှန်ကို စီရင်ထုံးချပေးပါ။ မတရား မဖြစ်စေပါနှင့်၊ ပုံစံချပြီး လမ်းသို့ ညွှန်ပြပေးပါ။” ဟု ပြောကြ၏။</p>
၂၃။	<p>إِنَّ هَذَا أَخِي لَهُ تِسْعٌ وَتِسْعُونَ نَعَجَةً وَلِي نَعَجَةٌ وَاحِدَةً فَقَالَ أَكْفُلْنِيهَا وَعَزَّنِي فِي الْخِطَابِ ۖ</p> <p>သူသည် ကျွန်ုပ်၏ အစ်ကို ဖြစ်၍၊ သူ့တွင် သိုးမ ကိုးဆယ်နှင့် ကိုးကောင်ရှိလျက်၊ ကျွန်ုပ်တွင် သိုးမတစ်ကောင်သာ ရှိပါ၏။ ထို့နောက် သူက “ငင်းကို ကျွန်ုပ် ထိန်းမည်။” ဟု ဆိုပါ၏။ တောင်းဆိုလွှာတွင် ဘုန်းပါဝါ သုံးပါ၏။” ဟု ဖြစ်၏။</p>
၂၄။	<p>قَالَ لَقَدْ ظَلَمَكَ بِسُؤَالِ نَعَجَتِكَ إِلَى نِعَاجِهِ وَإِنَّ كَثِيرًا مِّنَ الْخُلَطَاءِ لِيَبْغِي بَعْضُهُمْ عَلَى بَعْضٍ إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَقَلِيلٌ مَّا هُمْ وَظَنَّ دَاوُدُ أَنَّمَا فَتَنَّاهُ فَاسْتَغْفَرَ رَبَّهُ وَخَرَّ رَاكِعًا وَأَنَابَ ۖ</p> <p>သူက “သူသည် သင်၏ သိုးမအား သူ့သိုးမ ဖြစ်ရန် တောင်းဆိုခြင်းဖြင့် မိုက်ကြေးခွဲ၏။ အနည်းစု ဖြစ်သော ယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်းကို ကျင့်ကြံသော သူများမှ အပ၊ ဧကန်ပင် များစွာသော အစုစပ် လုပ်သူတို့သည် အချို့ အချို့ အပြစ်ရှာကြ၏။” ဟု ဆို၏။ ဒါဝိဒ်သည် ငါအရှင်၏ စမ်းသပ်ခြင်းသာ ဖြစ်သည်ဟု စဉ်းစားမိ၍၊ သူ့ကိုကြံမ္မာရှင်ထံ ဘက်လှည့် ဦးညွတ် ပြဝပ်လျက် လွတ်ငြိမ်းဆုပန်၏။^{၁၉၆}</p>
၂၅။	<p>فَغَفَرْنَا لَهُ ذَلِكَ وَإِنَّ لَهُ عِنْدَنَا لَزُلْفَىٰ وَحُسْنَ مَّآبٍ ۖ</p> <p>ငါသည် ဤ၌ သူ့အား လွတ်ငြိမ်းစေတော်မူ၏။ ဧကန်ပင် သူ့အတွက် ငါ့ထံသို့ ချည်းကပ်လာသည့် တင့်တယ်သော အပြန်ခရီး ရှိ၏။</p>
၂၆။	<p>يَا دَاوُدُ إِنَّا جَعَلْنَاكَ خَلِيفَةً فِي الْأَرْضِ فَاحْكُم بَيْنَ النَّاسِ بِالْحَقِّ وَلَا تَتَّبِعِ الْهَوَىٰ فَيُضِلَّكَ عَن سَبِيلِ اللَّهِ إِنَّ الَّذِينَ يَضِلُّونَ عَن سَبِيلِ اللَّهِ لَهُمْ عَذَابٌ شَدِيدٌ بِمَا نَسُوا يَوْمَ الْحِسَابِ ۖ</p> <p>အို- ဒါဝိဒ် ငါသည် သင့်အား မြေကမ္ဘာ၌ သမ္မတမင်းအဖြစ် စီစဉ်တော်မူပြီ။ သို့ဖြစ်၍ လူသားတို့ကြား၌ မှန်ကန်စွာ စီရင်ထုံးပြုပေးလော့၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ လွဲချော်စေမည့် သင်၏ လိုဘနောက်သို့ မလိုက်နှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ လွဲချော်စေသော သူ၊ ထိုသူတို့အတွက် စရင်းရှင်းရမည့် နေ့ကာလ၌၊ သူတို့၏ မေ့ပစ်မှုများကြောင့် ပြင်းထန်သော ဝင့်ကြေးသည် ရှိနေ၏။</p>
၂၇။	<p>وَمَا خَلَقْنَا السَّمَاءَ وَالْأَرْضَ وَمَا بَيْنَهُمَا بَاطِلًا ذَلِكَ ظَنَّ الَّذِينَ كَفَرُوا فَوَيْلٌ لِلَّذِينَ كَفَرُوا مِنَ النَّارِ ۖ</p>

(၈၉၄) ဒါဝိဒ်က လွတ်ငြိမ်းခွင့်ကို ပန်ထွာသည် ဆိုခြင်းမှာ အနည်းစု ဖြစ်သော ယုံကြည်၍ ပြုပြင် ပြောင်းလဲခြင်းကို ကျင့်ကြံသည့် သူတို့မှ အပ၊ ဧကန်ပင် များစွာသော အစုစပ် လုပ်သူတို့သည် အချင်းချင်း အမှားပြုကြ၏။ ဟူသော ဆုံးမ စကားကို ပြောလိုက်မိ၍၊ မှားသွားခြင်းကြောင့် အပြစ်ကင်းရန် ဆုပန်သည်ဟု အဖြေ မထုတ်သင့်ပေ။ မည်သည့် အဖြစ်အပျက်၌မဆို သတိသံဝေဂ ယူတတ်လျှင်၊ သတိသံဝေဂယူစရာများ ရှိနေသည် ဖြစ်၍၊ ထိုမတရား အနိုင်ကျင့်သူနှင့် အနိုင်ကျင့်ခံရသူတို့၏ အဖြစ်အပျက်မှ သတိသံဝေဂကို ယူကာ မိမိအနေဖြင့် ဆိုလျှင် မမှားမိရန် စိတ်နှလုံးကို ထားမည်ဟု သံဝေဂယူလျက် ဆုတောင်းပန်ထွာခြင်းသာ ဖြစ်ပေသည်။ ဆုံးဖြတ်ချက်တိုင်းအတွက် အမှားကင်းစေရန် ဆင်ခြင်ခြင်း ဖြစ်ပေသည်။

★ အကြောင်း	ငါသည် ဖုံးကွယ်သောသူတို့၏ စဉ်းစားချက်မျိုး မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ခုစပ်ကြား ရှိသမျှအား မှားယွင်းစွာ* ဖြစ်တည်စေခြင်း မဟုတ်ချေ။ သို့ကြောင့်သာ ဖုံးကွယ်သော သူတို့သည် အပူမီး၌ ပျက်စီးသွားရကုန်၏။
၂၈။ *၆၂:၁၄	<p>﴿أَمْ نَجْعَلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ كَالْمُفْسِدِينَ فِي الْأَرْضِ أَمْ نَجْعَلُ الْمُتَّقِينَ كَالْفُجَّارِ﴾</p> <p>သို့တည်းမဟုတ် ငါသည် ယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသော သူများအား မြေကမ္ဘာ၌ အဖျက်လုပ်သူ ကဲ့သို့ စီစဉ်မည်လော။ သို့တည်းမဟုတ် စည်းစောင့်သူအား ဖောက်ထွက်သူ* ကဲ့သို့ စီစဉ်မည်လော။</p>
၂၉။	<p>﴿كِتَابٌ أَنْزَلْنَاهُ إِلَيْكَ مُبَارَكٌ لِيَدَّبَّرُوا آيَاتِهِ وَلِيَتَذَكَّرَ أُولُو الْأَلْبَابِ﴾</p> <p>သင့်ထံသို့ ချမှတ်ပေးသော ကျမ်းတော်သည် ကျက်သရေအပေါင်းပြည့်စုံ၏။ ထိုမှ သုတ်ဒေသနာများကို အရင်းအမြစ် စိစစ်စောင့်ရှောက်၊ သဘောပေါက်နိုင်စွမ်း ရှိသူများ ဆင်ခြင်သတိရှိစေတိုရာ ဖြစ်၏။</p>
၃၀။	<p>﴿وَوَهَبْنَا لِذَاوُدَ سُلَيْمَانَ نِعْمَ الْعَبْدُ إِنَّهُ أَوَّابٌ﴾</p> <p>ငါသည် ဒါဝိဒ်ကို ဂုဏ်တော်ရ အမှုတော်ဆောင် စိုလှိုင်မံအား ချီးမြှင့်၏။ ဧကန်ပင် သူသည် အရှင့်ထံသို့လှည့်သူ ဖြစ်၏။</p>
၃၁။	<p>﴿إِذْ عُرِضَ عَلَيْهِ بِالْعَشِيِّ الصَّافِيَاتُ الْجِبَادُ﴾</p> <p>သူ့အတွက် ဘောင်ဝင်စေရန် လေ့ကျင့်ထားသော စစ်မြင်းများနှင့်ပတ်သက်၍ တစ်ခုသော ညဦးပိုင်း၌-</p>
၃၂။	<p>﴿فَقَالَ إِنِّي أَحْبَبْتُ حُبَّ الْخَيْرِ عَن ذِكْرِ رَبِّي حَتَّى تَوَارَتْ بِالْحِجَابِ﴾</p> <p>သူက ပြောသည်မှာ“ ၎င်းတို့အား စည်း ကွယ်၍ ဖြစ်သည့်တိုင်၊ ကံကြမ္မာရှင်၏ သတိဖော်ပေးမှုဖြင့် နှစ်သက်စရာ ကောင်းသည်များကို ကျွန်ုပ် နှစ်သက်၏။-</p>
၃၃။	<p>﴿رُدُّوهَا عَلَيَّ فَطَفِقَ مَسْحًا بِالسُّوقِ وَالْأَعْنَاقِ﴾</p> <p>၎င်းတို့ကို ကျွန်ုပ်ထံသို့ ပြန်ယူခဲ့လော့”ဟု ဖြစ်၏။ သို့ဖြင့် သူသည် ၎င်းတို့၏ ခြေများ လည်တိုင်များကို စတင် ပွတ်သပ်ပေး၏။^{၁၉၅}</p>
၃၄။	<p>﴿وَلَقَدْ فَتَنَّا سُلَيْمَانَ وَأَلْقَيْنَا عَلَى كُرْسِيِّهِ جَسَدًا ثُمَّ أَنَابَ﴾</p> <p>မုချပင် ငါသည် စိုလှိုင်မံကို စမ်းသပ်ခဲ့၏။ ငါသည် သူ၏ စိုးစံရာ၌ ကိုယ်ထည်တစ်ခုကို ခင်းကျင်းထား၏။ ထို့နောက် သူသည် ဘက်လှည့်လျက်။^{၁၉၆}</p>
၃၅။	<p>﴿قَالَ رَبِّ اغْفِرْ لِي وَهَبْ لِي مُلْكًا لَا يَنْبَغِي لِأَحَدٍ مِّنْ بَعْدِي إِنَّكَ أَنْتَ الْوَهَّابُ﴾</p> <p>“အို ကံကြမ္မာရှင်၊ တပည့်တော်အား လွတ်ငြိမ်းစေတော်မူပါ။ တပည့်တော်၏နောက် မည်သူ တစ်ဦးမှ အပြစ်မရှာ နိုင်သည့် အာဏာအား ချီးမြှင့်တော်မူပါ။ အရှင်သည် ချီးမြှင့်ရက်ရောသော အရှင်ဖြစ်ပါ၏။”ဟု ဆုတောင်း၏။</p>

(၈၉၅) မြောက်များစွာသော ဘာသာပြန်များက သူသည် မြင်းများ၏ ခြေထောက်များ၊ လည်ဂုတ်များကို ခုတ်ပိုင်းဖြတ်လိုက်သည်။ ဟု ပြန်ဆိုကြပေသည်။ မိမိအနေဖြင့် ဘုရားရှင်ထက် လွန်၍ ထိုမြင်းများကို နှစ်သက်သွားမိသည့်အတွက် ထိုမြင်းများကို ခုတ်သတ်လိုက်သည် ဟူလျှင်၊ လွန်စွာ နားလည်ရခက်သော ဘာသာပြန်မှုများပင် ဖြစ်၏။ မိမိ၏ အပြစ်အတွက် အပြစ်မရှိသော သတ္တဝါတို့အား ဉာဏ်စဉ်တော်ဆောင် တစ်ပါးအနေဖြင့် ဤသို့ အဘယ်ကြောင့် ခုတ်ထစ်သတ်ဖြတ်လိုက်သနည်း။--- အမှန်မှာ **مَسْحًا** မဆတ်ဟန် ဆိုသော စကားလုံးသည် မူရင်း **ح س م** မှ ဆင့်ပွားခြင်း ဖြစ်၍ ပွတ်သပ်သည်။ သူ့လက်ဖြင့် ထို အပေါ်မှ ရုပ်တိုက်သည်ဟု ဖြစ်ပေသည် - ၄:၄၃၊ ၅:၆ တွင် **امسحوا** ပွတ်သပ်သည်ဟု သုံးသည်။ ခုတ်သတ်သည်ဟူသော အဓိပ္ပာယ်ကို မပေးပေ။

(၈၉၆) ကိုယ်ထည် ဆိုသည်မှာ အသုံးမဝင်သော သူ ကို ဆိုလိုပေသည်။ တနည်းအားဖြင့် စိုလှိုင်မံ၏ အရိုက်အရာအား ဆက်ခံမည့်သူများမှာ စိုလှိုင်မံ ကဲ့သို့ အစွမ်းထက်သူများ မဟုတ်ချေ။- ထို့ကြောင့် ၃၄:၁၄ တွင် စိုလှိုင်မံ ကွယ်လွန်ပြီးသော အခါ၊ စိုလှိုင်မံ၏ ဩဇာအာဏာ လှံတောင်ပေးမှာ ချစား သွားရသည်ဟု ဖော်ပြထားပေသည်။ ထိုအချင်းအရာကို စိုလှိုင်မံသည် ကြိုတင်၍ သိနေခဲ့ပေသည်။ (သုတ်တော် ၃၅)။

၃၆။	<p style="text-align: right;">فَسَخَّرْنَا لَهُ الرِّيحَ تَجْرِي بِأَمْرِهِ رُخَاءً حَيْثُ أَصَابَ ﴿٣٦﴾</p> <p>ငါသည် သူ့အတွက် အသုံးခံ ဖြစ်စေရန် အရှင့် ညွှန်ကြားချက်ဖြင့် စီးပျောစေသော နေရာသို့ ထိသက် တိုက်ခိုက်သော လေ-</p>
၃၇။ ☆ ၂၁၄	<p style="text-align: right;">وَالشَّيَاطِينِ كُلِّ بَنَاءٍ وَغَوَاصٍ ﴿٣٧﴾</p> <p>မကောင်းဆိုးဝါးများ၊* ဆောက်လုပ်ရေးသမားများ၊ ရေငုပ်သမားများ ကိုယ်စီ ဖြစ်၍၊</p>
၃၈။ ☆ ၃၄၁၂	<p style="text-align: right;">وَأَخْرَيْنَ مُقَرَّنِينَ فِي الْأَصْفَادِ ﴿٣٨﴾</p> <p>အခြားသော၊ ခြေကျဉ်းများဖြင့် သီထားသူများ ဖြစ်၏။*</p>
၃၉။	<p style="text-align: right;">هَذَا عَطَاؤُنَا فَامْنُنْ أَوْ أَمْسِكْ بِغَيْرِ حِسَابٍ ﴿٣٩﴾</p> <p>ဤသည် သင့်အတွက် လက်ဆောင် ဖြစ်၏။ သို့ဖြစ်၍ မျက်နှာသာပေးနိုင်၏။ သို့မဟုတ် မစစ်ဆေးဘဲ ထိန်းထားနိုင်၏။^{၁၉၇}</p>
၄၀။	<p style="text-align: right;">وَإِنَّ لَهُ عِنْدَنَا لَزُلْفَىٰ وَحُسْنَ مَآبٍ ﴿٤٠﴾</p> <p>ဧကန်ပင် သူ့အတွက် ငါထံသို့ ချည်းကပ်လာသည့် တင့်တယ်သော အပြန်ခရီး ရှိ၏။</p>
၄၁။	<p style="text-align: right;">وَأَذْكُرْ عَبْدَنَا أَيُّوبَ إِذْ نَادَىٰ رَبَّهُ أَنِّي مَسَّنِيَ الشَّيْطَانُ بِنُصْبٍ وَعَذَابٍ ﴿٤١﴾</p> <p>ငါ့ အမှုတော်ဆောင် အိုင်ယုတ်၏ အကြောင်းကို သတိရလော့။ သူသည် ကံကြမ္မာရှင်၏ ထံ၌ “မကောင်းဆိုးဝါးသည် တပည့်တော်အား ပင်ပန်းကြီးစေခြင်း ဝင့်ကြွေးများဖြင့် ထိသက်စေပါပြီ” ဟု တင်ပြသော်၊^{၁၉၈}</p>
၄၂။	<p style="text-align: right;">ارْكُضْ بِرِجْلِكَ هَذَا مُغْتَسَلٌ بَارِدٌ وَشَرَابٌ ﴿٤٢﴾</p> <p>သင့်ခြေဖြင့် ဆောင့်လော့။^{၁၉၉} ဤ၌ ဆေးကြောရန်နှင့် သောက်သုံးရန် ရေအေး ရှိ၏။</p>
၄၃။	<p style="text-align: right;">وَوَهَبْنَا لَهُ أَهْلَهُ وَمِثْلَهُم مَّعَهُمْ رَحْمَةً مِنَّا وَذِكْرَىٰ لِأُولِي الْأَلْبَابِ ﴿٤٣﴾</p> <p>ငါသည် သူ့ဝိုင်းသားများနှင့် သူတို့နှင့်အတူ သူတို့ကဲ့သို့သူများကို သူ့အား ချီးမြှင့်တော်မူ၏။ ငါ့ထံမှ ကရုဏာတော်ပင် ဖြစ်၏။ သဘောပေါက်နိုင်စွမ်း ရှိသူများအတွက် သတိပေးတရားတော် ဖြစ်၏။</p>
၄၄။	<p style="text-align: right;">وَخُذْ بِيَدِكَ ضِغْتًا فَاضْرِبْ بِهِ وَلَا تَحْنُثْ إِنَّهَا وَجَدَّاهُ صَابِرًا نِعْمَ الْعَبْدُ إِنَّهُ أَوَّابٌ ﴿٤٤﴾</p> <p>အာရုံကို^{၂၀၀}လက်ရ ကိုင်စွဲလျက်၊ ၎င်းဖြင့် ခရီးနှင့်လော့၊ သင်သည် သစ္စာမဖျက်နှင့်၊ ငါသည် သူ့အား ဇွဲနပ်ကြီးသူ၊ ဂုဏ်တော်ရ အမှုတော်ဆောင် အဖြစ် တွေ့ရ၏။ ဧကန်ပင် သူသည် အရှင့်ထံသို့လှည့်သူ ဖြစ်၏။</p>

(၁၉၇) စိုလိုင်မံ အုပ်ချုပ်ခွင့်ရသူများသည် သူနှင့် လူမျိုးမတူသော တိုင်းရင်းသားများ ဖြစ်ပေသည်။ ၎င်းတို့ကို ဂျင် ဟု ခေါ်သည်။ ၃၄၁၂။ သူတို့မှ မကောင်းဆိုးဝါးများ ဆိုသည်မှာ ထိုသူတို့မှ အကြီးအကဲများကို ခေါ်ပေသည်။ ထိုသူတို့သည် စိုလိုင်မံ၏ ထိန်းချုပ်ခံများ ဖြစ်ပေသည်။ ထို့ကြောင့် ဤသုတ်တော်များတွင် စိုလိုင်မံက ခြေကျဉ်း ခတ်ထားသူများဟု သုံးခြင်း ဖြစ်၏။ စိုလိုင်မံ အနေဖြင့် သူတို့၏ နယ်မြေဒေသအား လွတ်လပ်ခွင့် ပေးလိုက်လိုက်က ပေးလိုက်နိုင်သည်။ သို့မဟုတ် ဆက်ထိန်းထားလိုက် ဆက်လက် ထိန်းထားနိုင်သည်ဟု ဆိုပေသည်။

(၁၉၈) ဤသုတ်တော်မှ မကောင်းဆိုးဝါး ဆိုသည်မှာ ရှိုင်တွန်အုလ် ဖာလာဟ် ကန္ဒရမုင်စာဟု တင်စားသည့် ရေငတ်ခြင်း၊ ရေဆာခြင်းကို ပြောသည်ဟု ပညာရှင်အများက ဖွင့်ဆိုကြပေသည်။ အိုင်ယုတ်၏ အကြောင်းကို ၄၁၆၃ တွင် ကြည့်ပါ။

(၁၉၉) ခြေဖြင့် ဆောင့်လော့၊ ဆိုသော ဝါကျမှ **ارْكُضْ** အရ်ကုသ် ဆိုသည်မှာ မြင်းမှ ခြေကွင်းကို ဆောင့်၍ မြင်းကို အသော့နှင့်စေသည် ဟု ဖြစ်ပေသည်။ မြေကို ခြေထောက်ဖြင့် ဆောင့်စေသည်ဟု မဟုတ်ပေ။ ဆက်တိုက်ပေါ်ပြသည့် ဝါကျမှ “ဤ၌” ဆိုသော အညွှန်းသည် ကိုယ်တော် အိုင်ယုတ်၏ အာရုံထံတွင် မည်သည့်နေရာ၌ ရေရှိသည် ဆိုခြင်းကို တိကျစွာ ပေါ်စေခြင်း ဖြစ်ပေသည်။

၄၅။	<p>وَأَذْكُرُ عِبَادَنَا إِبْرَاهِيمَ وَإِسْحَاقَ وَيَعْقُوبَ أُولِي الْأَيْدِي وَالْأَبْصَارِ ﴿٤٥﴾</p> <p>ငါ၏ အမှုတော်ဆောင် အီဗရာဟီးမ်၊ အီစ္စဟာ့က်၊ ယာကုဗ် တို့အား သတိရလော့။ သူတို့သည် လက်ရုံးရည်နှင့် ဒိဗ္ဗစက္ခု ရှိသူများ ဖြစ်၏။</p>
၄၆။	<p>إِنَّا أَخْلَصْنَاَهُمْ بِخَالِصَةٍ ذِكْرَى الدَّارِ ﴿٤٦﴾</p> <p>ငါသည် သူတို့အား အယူသန့်စေ၏။ ဗိမာန်တော်ကို အယူသန့်ခြင်းဖြင့် သတိရစေ၏။</p>
၄၇။	<p>وَأَنَّهُمْ عِنْدَنَا لَمِنَ الْمُصْطَفَيْنِ الْأَخْيَارِ ﴿٤٧﴾</p> <p>ကေနပ်ငါသည်သူတို့အား ငါ၏ထံတော်၌ ရွေးချယ်ခံရသူ၊ အကောင်းဆုံးသူတို့မှ ဖြစ်စေ၏။</p>
၄၈။	<p>وَأَذْكُرُ إِسْمَاعِيلَ وَالْيَسَعَ وَذَا الْكِفْلِ وَكُلٌّ مِنَ الْأَخْيَارِ ﴿٤٨﴾</p> <p>အီစ္စမာလ်အီလ်၊ ယာဆ်အ၊ ကပိလပြည့်ရှင်တို့အား သတိရကြလော့။ သူတို့ကိုယ်စီ အကောင်းဆုံးသူတို့မှ ဖြစ်ကြ၏။</p>
၄၉။	<p>هَذَا ذِكْرٌ وَإِنَّ لِلْمُتَّقِينَ لَحُسْنَ مَآبٍ ﴿٤٩﴾</p> <p>ဤသည် သတိပေးတရားတော် ဖြစ်၏။ ကေနပ်စည်းစောင့်သူတို့အတွက်မူ တင့်တယ်သော အပြန်ခရီး ရှိ၏။</p>
၅၀။	<p>جَنَاتٍ عَدْنٍ مُمْتَحَنَةٌ لَهُمُ الْأَبْوَابُ ﴿٥٠﴾</p> <p>အေးငြိမ်းရာ ဥယျာဉ်တိုများ။ သူတို့အတွက် တံခါးများ ဖွင့်ထားစေ၏။</p>
၅၁။	<p>مُتَّكِنِينَ فِيهَا يَدْعُونَ فِيهَا بِفَاكِهَةٍ كَثِيرَةٍ وَشَرَابٍ ﴿٥١﴾</p> <p>ထိုင်၍ မှီလှုံစံစားစေလျက်၊ ထိုင်၍ သစ်သီးဝလံ မြောက်များစွာနှင့် သောက်သုံးရာတို့ အားဖြင့် ဖိတ်ခေါ်လျက် ရှိကြ၏။</p>
၅၂။	<p>وَعِنْدَهُمْ قَاصِرَاتُ الطَّرْفِ الْأَتْرَابُ ﴿٥٢﴾</p> <p>သူတို့၏ ထံပါး၌ မျက်ရိပ်မျက်ခြည် တည်တံ့သည့် မြေလုပ်သားများ ရှိ၏။^{၆၀၀}</p>
၅၃။	<p>هَذَا مَا تُوَعَّدُونَ لِيَوْمِ الْحِسَابِ ﴿٥٣﴾</p> <p>ဤသည် သင်တို့အား စရင်းရှင်းမည့် နေ့ကာလ ဟု ကတိပေးထားရာပင် ဖြစ်၏။</p>
၅၄။	<p>إِنَّ هَذَا لَرِزْقُنَا مَا لَهُ مِنْ نَفَادٍ ﴿٥٤﴾</p> <p>ကေနပ် ဤသည် ခမ်းခြောက်ခြင်းမရှိသော ငါအရှင်ပေးရာ ရိက္ခာများ ဖြစ်၏။</p>
၅၅။	<p>هَذَا وَإِنَّ لِلطَّاغِينَ لَشَرَّ مَآبٍ ﴿٥٥﴾</p> <p>ဤသည် စည်းဖျက်သူများ အတွက် ကံဆိုးရသော အပြန်ခရီး ကေန ဖြစ်၏။</p>

(၉၀၀) **ضُنُئًا** သတ္တိဆန် အား ဆရာတော်ကြီးများက သစ်ကိုင်းကို ဟု ပြန်ဆိုကြပေသည်။ သို့သော် ထိုစကားလုံးကို ကျမ်းတော်တွင် (၃)ကြိမ်တွေ့ရ၍၊ ၁၂:၄၄။ ၂၁:၅ တို့တွင် အိပ်မက်နှင့် တွဲဆက်လျက် **سُّؤْمِيَةٍ**ဖြစ်နေသော အိပ်မက်။ **အဓိပ္ပါယ်ဖော်ရန်ခက်သော** အိပ်မက်၊ **စိတ်ကူးယဉ်** အိပ်မက်ဆိုသည့် အသုံးအနှုံးမျိုးဖြင့် သုံးထားပေသည်။ လူတစ်ဦး၏ သေချာတိကျသော မြင်ကွင်းအာရုံကို အခြားသူတစ်ဦးက အဓိပ္ပါယ် ဖော်၍ မရသောကြောင့် ပြောသော စကား ဖြစ်သည်။ ဤနေရာတွင်လည်း ကိုယ်တော်၏ အိုင်ယုတ်၏ မြင်ကွင်း အာရုံကိုပင် ပြောဆိုခြင်း ဖြစ်ပေသည်။ သူ့အနေဖြင့် လက်ဖြင့် သစ်ကိုင်းကို ကိုင်ထား၍ ရိုတ်ခတ်ခြင်းဖြင့် သူ ဘာလုပ်မည်ဟူသည့် သူ့၏ သစ္စာကို မဖျက်ဘဲ စောင့်ထိမ်းထားသည် ဟု ဆိုခြင်းမှာ ယုတ္တိ မရှိချေ။ သူ၏ မြင်ကွင်းအာရုံ အတိုင်း တစ်စိုက်မတ်မတ် ဆောင်ရွက်ခြင်းသည်သာ သူ၏ လုပ်ဆောင်မည်ဟု သစ္စာထားခြင်း အပေါ်ဖြည့်ဆီးရာ ရောက်ပေသည်။ ထို့အတွက် သူ့အား စွဲနပ်ကြီးသူ၊ သည်းခံပါရမီကြီးသူဟု ဆက်လက်ပြောထားခြင်းပင် ဖြစ်ပေသည်။

(၉၀၀) မျက်ရိပ် မျက်ခြည် တည်ငြိမ်သော (၃၇:၄၉) တွင် ကြည့်ပါ။

၅၆။	<p style="text-align: right;">﴿ جَهَنَّمَ يَصْلَوْنَهَا فَبئسَ المِهَادُ ﴾</p> <p>ငရဲဘုံသည် သူတို့ကို လောင်ကျွမ်းစေလတ္တံ့၊ အမင်္ဂလာ ညိဗ့်ညောင်းရာပင် ဖြစ်၏။</p>
၅၇။	<p style="text-align: right;">﴿ هَذَا فَلْيَذُوقُوهُ حَمِيمٌ وَعَسَاقٌ ﴾</p> <p>သူတို့အား ဤ ရေနွေးပူနှင့် ရေခဲအား မြည်းစေလတ္တံ့၊</p>
၅၈။	<p style="text-align: right;">﴿ وَأَخْرَجْنَا مِنْ شَكْلِهِ أَزْوَاجٌ ﴾</p> <p>အခြားသော ပုံစံများမှာလည်း အတွဲလိုက်ပင် ဖြစ်၏။</p>
၅၉။	<p style="text-align: right;">﴿ هَذَا فَوْجٌ مُّقْتَحِمٌ مَعَكُمْ لَا مَرْحَبًا بِهِمْ إِنَّهُمْ صَالُوا النَّارِ ﴾</p> <p>သင်တို့၌ စိတ်ပြတ်လိုသော ဤအုပ်စုလိုက်-သူတို့အား ခရီးဦးကြို မရှိချေ။ သူတို့အား မီး လောင်ကျွမ်းရလတ္တံ့။</p>
၆၀။	<p style="text-align: right;">﴿ قَالُوا بَلْ أَنْتُمْ لَا مَرْحَبًا بِكُمْ أَنْتُمْ قَدَّمْتُمُوهُ لَنَا فَبئسَ الْقَرَارُ ﴾</p> <p>“အမှန်မှာ သင်တို့အား ခရီးဦးကြို မရှိချေ။ ၎င်းသည် သင်တို့ စုံရပ်ခံခဲ့မှု ဖြစ်၏။” သို့ဖြစ်၍ “ကျွန်ုပ်တို့အတွက် အမင်္ဂလာသည် အတည်တကျဖြစ်ပြီ” ဟု ဆိုကြ၏။</p>
၆၁။	<p style="text-align: right;">﴿ قَالُوا رَبَّنَا مَنْ قَدَّمَ لَنَا هَذَا فَزِدْهُ عَذَابًا ضِعْفًا فِي النَّارِ ﴾</p> <p>ဆက်၍ “အို ကံကြမ္မာရှင်၊ တပည့်တော်တို့အား ဤသို့ စုံရပ်ခံစေခဲ့သူကို အပူမီးထဲ၌ ဝင့်ကြွေး နှစ်ဆတိုး၍ ခံစားစေပါ” ဟု ဆိုကြ၏။</p>
၆၂။	<p style="text-align: right;">﴿ وَقَالُوا مَا لَنَا لَا نَرَى رِجَالًا كُنَّا نَعُدُّهُمْ مِنَ الْأَشْرَارِ ﴾</p> <p>၎င်းတို့က ပြောကြသည်မှာ “ဘယ်အရာကြောင့်နည်း။ ကျွန်ုပ်တို့က ဆိုးသွမ်းသူများဟု တွက်ထားလေ့ရှိသည့် လူသားများ ကို မမြင်ရပါတကား၊-</p>
၆၃။	<p style="text-align: right;">﴿ اتَّخَذْنَاَهُمْ سَخْرِيًّا أَمْ زَاغَتْ عَنْهُمْ الْأَبْصَارُ ﴾</p> <p>ကျွန်ုပ်တို့သည် သူတို့အား ပျက်ရယ်ပြုရန် ယူမှတ်ခဲ့၏။ သို့တည်းမဟုတ် ကျွန်ုပ်တို့ အမြင်များ တိမ်းပါးခဲ့လေသလော၊” ဟု ဖြစ်၏။</p>
၆၄။	<p style="text-align: right;">﴿ إِنَّ ذَلِكَ لَحَقٌّ تَخَاضُمُ أَهْلِ النَّارِ ﴾</p> <p>ကေနပ်ပင် ဤသည် အမှန်တရားပင် ဖြစ်၏။ အပူမီး၏ ဝိုင်းသားတို့သည် အချေအတင်ပြုသူများ ဖြစ်၏။</p>
၆၅။	<p style="text-align: right;">﴿ قُلْ إِنَّمَا أَنَا مُنذِرٌ وَمَا مِنْ إِلَهٍ إِلَّا اللَّهُ الْوَاحِدُ الْقَهَّارُ ﴾</p> <p>ဟောလော့ “ကျွန်ုပ်သည် သတိပေးသူ မျှသာ ဖြစ်၏။ တစ်ဆူတည်း ဖူးခြာဖြစ်သော ပရမတ်ဘုရားရှင်မှအပ အခြားဘုရားဟူ၍ မရှိပြီ-</p>
၆၆။	<p style="text-align: right;">﴿ رَبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا الْعَزِيزُ الْغَفَّارُ ﴾</p> <p>အရှင်သည် မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ခုကြားရှိ အရာအားလုံး၏ ကံကြမ္မာရှင်၊ ဘုန်းတော်ရှင်၊ လွတ်ငြိမ်းစေသော အရှင် ဖြစ်၏။”</p>
၆၇။	<p style="text-align: right;">﴿ قُلْ هُوَ نَبَأٌ عَظِيمٌ ﴾</p> <p>ဟောလော့ “၎င်းသည် မဟာ သတင်းကြီး ဖြစ်၍၊-</p>
၆၈။	<p style="text-align: right;">﴿ أَنْتُمْ عَنْهُ مُعْرِضُونَ ﴾</p>

	၎င်းမှ သင်တို့ ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၆၉။	<p>مَا كَانَ لِي مِنْ عِلْمٍ بِالْمَلَأِ الْأَعْلَىٰ إِذْ يَخْتَصِمُونَ ﴿٦٩﴾</p> <p>အထွဋ်အထိပ်မှ အကြံပေးတို့ အချေအတင်ဖြစ်စဉ် ထိုအကြောင်းကို ကျွန်ုပ်သည် သိနိုင်ခဲ့သူ မဟုတ်ချေ။^{၆၉}</p>
၇၀။	<p>إِن يُوحَىٰ إِلَيَّ إِلَّا أَنَّمَا أَنَا نَذِيرٌ مُّبِينٌ ﴿٧٠﴾</p> <p>ကျွန်ုပ်သည် ရှင်းလင်းထင်ရှားသော သတိပေးသူသာ ဖြစ်ကြောင်း ကျွန်ုပ်ထံ၌ အာရုံစူးစိုက်ရ၏။</p>
၇၁။	<p>إِذْ قَالَ رَبُّكَ لِلْمَلَأِكَةِ إِنِّي خَالِقٌ بَشَرًا مِنْ طِينٍ ﴿٧١﴾</p> <p>ကံကြမ္မာရှင်က နိမိတ်ဆောင်တို့အား ပြောဆိုသည်မှာ “ကေန်ပင် ငါသည် လူပုဂ္ဂိုလ်ကို မြေမှ ဖြစ်တည်စေ၏-</p>
၇၂။	<p>فَإِذَا سَوَّيْتُهُ وَنَفَخْتُ فِيهِ مِنْ رُوحِي فَقَعُوا لَهُ سَاجِدِينَ ﴿٧٢﴾</p> <p>သို့ဖြင့် သူ့အား ပုံစံချ၏။ ထို့နောက် ငါ၏ ဥာဏ်စဉ်မှ သူ့အား သက်ဝင်စေ၏။* ထိုင်ချ၍ သူ့အား ဦးချကြကုန်လော့။</p>
၇၃။	<p>فَسَجَدَ الْمَلَأِكَةُ كُلُّهُمْ أَجْمَعُونَ ﴿٧٣﴾</p> <p>သို့ဖြင့် နိမိတ်ဆောင်တို့သည်၊ သူတို့ကိုယ်စီ အတူစု၍ ဦးချကြကုန်၏။*</p>
၇၄။	<p>إِلَّا إِبْلِيسَ اسْتَكْبَرَ وَكَانَ مِنَ الْكَافِرِينَ ﴿٧٤﴾</p> <p>သို့သော် ရှေးရိုးစွဲ၊ သူသည် မောက်မာ၏။ သူသည် ဖုံးကွယ်သူတို့အနက်မှ ဖြစ်၏။*</p>
၇၅။	<p>قَالَ يَا إِبْلِيسُ مَا مَنَعَكَ أَنْ تَسْجُدَ لِمَا خَلَقْتُ بِيَدَيَّ أَسْتَكْبَرْتَ أَمْ كُنْتَ مِنَ الْعَالِينَ ﴿٧٥﴾</p> <p>အရှင်က “အေ- ရှေးရိုးစွဲ၊ ငါ၏ လုပ်ပိုင်ခွင့်ဖြင့် ဖြစ်တည်ပေးခြင်း၌ ဦးမချရန် သင့်အား အဘယ်အရာက ဟန့်တားထားသနည်း။ သင်သည် စိတ်ကြီးဝင်နေသူ သို့တည်းမဟုတ် အထွဋ်အထိပ်မှ ဖြစ်သလော့”ဟု ဆို၏။</p>
၇၆။	<p>قَالَ أَنَا خَيْرٌ مِمَّنْهُ خَلَقْتَنِي مِنْ نَّارٍ وَخَلَقْتَهُ مِنْ طِينٍ ﴿٧٦﴾</p> <p>သူက “အရှင်က မီးမှ ဖြစ်တည်စေသော တပည့်တော်သည်၊ မြေမှ ဖြစ်တည်စေသော သူ့ထက် ပို၍ကောင်းမွန်၏။” ဟု ဆိုသော်။*</p>
၇၇။	<p>قَالَ فَأَخْرِجْ مِنْهَا فَإِنَّكَ رَجِيمٌ ﴿٧٧﴾</p>

(၉၀၂) ဤသုတ်တော်ပါ “အမြင့်ဆုံးမှ အကြီးအကဲတို့ အချေအတင်ဖြစ်စဉ်” ဆိုသည်ကို ဆရာတော်ကြီးများက “မြင့်မြတ်သော ကောင်းကင် တမန်တော် (နတ်ဒေဝတာ) များ အချင်းချင်း ငြင်းခုံကြသော အခါ ဟု ပြန်ဆိုကြပေသည်။ ဤဘာသာပြန်တွင် အစ္စလာမ် ဒေသန အရ မာလာ အိကာဟ် ဆိုသည်မှာ- တစ်စုံတစ်ရာအား ထိုးဖောက်သိနိုင်သော လူသား ပညာရှင်ဟုသာ မကြာခဏ ရှင်းပြထားပေသည်။ (၂:၃၀)။ ထို အချက်ကို ဤသုတ်တော်ပါ- အကြီးအကဲဟု အဓိပ္ပါယ်သက်ရောက်သည့် الْمَلَأِ မလာအိ ဆိုသည့် စကားလုံးမှ အတိအကျ အတည်ပြုနေပေသည်။ ဤသုတ်တော်မှ အချင်းချင်း ငြင်းခုံတင်းမာနေသော အဆင့်မြင့်သည် အကြီးအကဲများ ဆိုသည်မှာ ကိုယ်တော်မူဟမ္မဒ်အား အတိုက်အခံပြုသည့် ရှေးဘာသာဟောင်းမှ တတ်သိပညာရှင် ဘာသာရေး အကြီးအကဲများကိုသာ ဆိုလိုကြောင်း ဤမတိုင်မှီ သုတ်တော်များ ဖြစ်သည့် ၆၇၊ ၆၈ တို့က အတိအကျ ပြဆိုပေသည်။ ဤအကြောင်းအရာကို ဤဓမ္မခန္ဓာ၏ သုတ်တော် ၄၊ ၅၊ ၆ တွင်လည်း တစ်ပုံစံတည်း ပြောဆိုပေသည်။ ထိုသုတ်တော်များတွင် ကိုယ်တော် မူဟမ္မဒ်က ဘုရားတစ်ဆူ ဝါဒကို ကြေငြာသည် ထိုအခါ သူတို့မှ الْمَلَأِ မလာအု အကြီးအကဲများက သူ့ကို ဆန့်ကျင်ရန် လူထုအား လိုက်လံ စည်းရုံးသည်။ ယခု သုတ်တော်များ ဖြစ်သည့် ၆၇၊ ၆၈၊ ၆၉ များက ကိုယ်တော် မူဟမ္မဒ်သည် မဟာသတင်းတော်ကြီး ဖြစ်သည့် ကျမ်းမြတ်ကုရ်အာန်ကို ကြေငြာသည်- ၎င်းကို သူတို့ အရေးမစိုက် ကျောခိုင်းသွားသည် သူတို့၏ အကြီးအကဲများမှ အဆင့်အမြင့်ဆုံးသော သူတို့က ထို အကြောင်းနှင့် စပ်လျဉ်း၍ အချင်းချင်း ဆွေးနွေးငြင်းခုံ တင်းမာမှုများ ဖြစ်ကြသည်။ ထိုသူတို့၏ ဆွေးနွေးမှုများကို ကိုယ်တော်မူဟမ္မဒ်က မသိကြောင်း ပြောဆိုသည်။ ဖြစ်ရပ်မှာ အတူတူပင် ဖြစ်သည်။ ထို့ကြောင့် မလာအိ- မလာအိကာဟ် ဆိုသည်မှာ မဲသမျက်လုံးဖြင့် မမြင်နိုင်သော ဓါတ်ဘူတ ဖွဲ့စည်းမှု နတ်ဒေဝတာ မဟုတ်။ မြေဖြင့် ဖြစ်တည်ခံများသာ ဖြစ်ပေသည်။ (၃၇:၁)။

	အရှင်က မိန့်သည်မှာ “သင်သည် ထိုမှ ထွက်သွားလော့၊ သင်သည် ပစ်ထုတ်ခံရသူတို့မှ ဖြစ်၏။
၇၈။	وَإِنَّ عَلَيْكَ لَعْنَتِي إِلَى يَوْمِ الدِّينِ ﴿٧٨﴾ စီရင်ဆုံးဖြတ်မည့် နေ့ကာလတိုင်၊ သင့်အား ငါ့ မေတ္တာဝေးစေပြီ”ဟု ဖြစ်၏။ ^{၉၀၉}
၇၉။ ☆ ၇:၁၄	قَالَ رَبِّ فَأَنْظِرْنِي إِلَى يَوْمِ يُبْعَثُونَ ﴿٧٩﴾ သူက “အို ကံကြမ္မာရှင် တပည့်တော်အား နိုးကြွစေရသည့် နေ့ကာလအထိ” စောင့်ကြည့်ခွင့်ပေးပါ”ဟု ဆို၏။
၈၀။	قَالَ فَإِنَّكَ مِنَ الْمُنْظَرِينَ ﴿٨٠﴾ အရှင်က မိန့်သည်မှာ “သင့်အား စောင့်ကြည့်နေခွင့်ရသူတို့မှ ဖြစ်စေပြီ-
၈၁။	إِلَى يَوْمِ الْوَقْتِ الْمَعْلُومِ ﴿٨١﴾ အသိပေးပြီး ရက်ချိန်း နေ့အထိ ဖြစ်သည်။”ဟု ဖြစ်၏။ ^{၉၁၀}
၈၂။	﴿٨٢﴾ قَالَ فَبِعِزَّتِكَ لأُغْوِيَنَّهُمْ أَجْمَعِينَ သူ ပြောသည်မှာ “အရှင်၏ ဘုန်းတန်ခိုးတော်အားဖြင့်၊ တပည့်တော်သည် သူတို့ အားလုံးကို တိမ်းပါးစေပါမည်။ ^{၉၁၁}
၈၃။	إِلَّا عِبَادَكَ مِنْهُمُ الْمُخْلَصِينَ ﴿٨٣﴾ သူတို့မှ အရှင်အား သန့်သန့်စင်စင် ကိုးကွယ်သော သူသည်သာ ကင်း၏”ဟု ဖြစ်၏။
၈၄။	قَالَ فَالْحَقُّ وَالْحَقُّ أَقُولُ ﴿٨٤﴾ အရှင် မိန့်သည်မှာ “ဤသည်မှာ အမှန်တရားပင်၊ ငါ ဆိုသော အမှန်တရားဟူမူကား-
၈၅။	لَأَمْلَأَنَّ جَهَنَّمَ مِنْكَ وَمِمَّن تَبِعَكَ مِنْهُمْ أَجْمَعِينَ ﴿٨٥﴾

(၉၀၃) မဟာကရုဏာတော် အရှင် ဖြစ်သည့် ပရမတ်ဘုရားရှင် အလ္လာဟ်သည် အရှင်၏ နိယာမဖြင့် ဖြစ်တည်ခံ အားလုံးကို မေတ္တာမဲ့ခြင်း မရှိချေ။ အရှင်ချမှတ်ပြဌာန်းထားသည့် နိယာမအား ဆန့်ကျင်အာခံသူကိုလည်း မေတ္တာမမဲ့ချေ။ ဤသုတ်တော်မှ ရှေးရိုးစွဲအား မေတ္တာကင်းဝေး စေပြီ ဆိုခြင်း မှာ သူ၏ ဆုံးဖြတ်ချက်၊ သူ၏ လုပ်ဆောင်မှုက အရှင်ပြဌာန်းထားသည့် မေတ္တာခါတ်ကိန်းသက်ခြင်း စက်ကွင်းမှ သူ့ဟာသူ ကင်းဝေးနေစေခြင်းသာ ဖြစ်ပေသည်။ ၎င်းကို သုတ်တော် ၅၅ တွင် သင့်အား အဘယ်အရာက ဟန်တားနေသနည်း ဟု မေးထားခြင်းက နားလည်ရန် လုံလောက်ပေသည်။ သို့တိုင်- အရှင်သည် သူ့အား ထာဝရ မေတ္တာကင်းဝေးစေခြင်းကို မလိုလားချေ။ သို့ဖြစ်၍ စီရင်ဆုံးဖြတ်ချက်နေ့ကာလတိုင် ဟူသော ဤသုတ်တော် ကသုံးထားပေသည်။ စီရင် ဆုံးဖြတ်ချက်နေ့ ဆိုသည်မှာ သေပြီးသည်၏ နောက်ဟု အဓိပ္ပါယ်ကို မပေးပေ။ သူ့ကိုယ်သူ ပြန်ပြင်ရန် ဆုံးဖြတ်သော အချိန်ကိုလည်း ခေါ်ဆိုပေသည်။ သို့သော် နိုးကြားထကြွသည့်နေ့အထိ ဆိုသည်မှာ သူက တောင်းဆိုခြင်းသာ ဖြစ်ပေသည်။ (၇၉)။

(၉၀၄) အစ္စလာမ် သာသနာသည် ရုပ်ဝါဒအား မျက်နှာသာပေးသော သာသနာ မဟုတ်ချေ။ သို့သော် ဆရာတော်ကြီးများ ညွှန်းသကဲ့သို့ သေပြီး သည်၏ နောက်၌သာ အဖြေပေါ်လာရမည် ချည်းလည်း မဟုတ်ချေ။ ဤသုတ်တော်များတွင် ရှေးရိုးစွဲဟု ခေါ်သည့် မကောင်းမှုဆောင်သော ခေါင်းဆောင်များသည်- လူသားအပေါင်းတို့အား သူတို့ဝါဒ၏ ရှေးရိုးစွဲ အယူများဆီသို့ ဖျားယောင်းသွေးဆောင်မည်၊ ထိုအခါ လူထုကြား၌ တော်လှန် ပြောင်းလဲသော ခေါင်းဆောင်များ ပေါ်ပေါက်လာ၍ လူထုအား သွန်သင်ရာမှ ကာလတစ်ခုတွင် လူထုသည် ရှင်ပြန်နိုးကြားလာမည်၊ တနည်းအား ဖြင့် ရှေးရိုးစွဲတို့၏ ဝါဒအား တော်လှန်ရေး ဆင်နွှဲမည်။ ထိုတော်လှန်ရေးတွင် တော်လှန်ရေး ဆင်နွှဲသူများဖက်မှ အောင်မြင်သွားလျှင်၊ အထိန်း အမှတ် အမှတ်သညာပြု၍ ထားပေမည်။ ထိုနေ့ကို လူသိရှင်ကြား အချိန်သတ်မှတ်သော နေ့ ဟု ဆိုပေသည်။ ဥပမာအားဖြင့် လွတ်လပ်ရေးနေ့၊ တော်လှန်ရေးနေ့ စသည်တို့ကဲ့သို့ပင်။ ထိုနေ့သည် ရှေးရိုးစွဲတို့ ကျဆုံးရသော နေ့ဖြစ်ပေသည်။ သို့သော် ထိုတစ်ခေတ်၏ ရှေးရိုးစွဲများ ကျဆုံး ခြင်းသာ ဖြစ်၍၊ ရှေးရိုးစွဲတို့သည် လောကကြီးတစ်ခုလုံး၌ ထာဝရချုပ်ငြိမ်းသွားမည်ဟု မဆိုလိုပေ။ ခေတ်တိုင်း ကာလတိုင်းတွင် ရှေးရိုးစွဲ အယူရှိသူ၊ တော်လှန်ပြောင်းလဲသူ ဆိုသည်မှာ ခွန်တွဲလျက် ရှိနေမည်။ ခေတ်စနစ်၊ အတွေးအခေါ်သာ ပြောင်းသွားနိုင်၍၊ စနစ်တိုင်းတွင် အယူသည်းသူ၊ ရှေး ရိုးစွဲကို လက်ကိုင်သူ၊ ခေတ်ရှေ့သို့ မျှော်မြင်သူ ဆိုသည်များမှာ ရှိနေမည်သာ ဖြစ်ပေသည်။

(၉၀၅) ဤသုတ်တော်မှ- အရှင်၏ ဘုန်းတန်ခိုးတော် အားဖြင့်၊ ဆိုသည်မှာ အရှင်၏ ဘုန်းတန်ခိုးတော်ကို လက်ကိုင်ပြု၍ အခြားသူများကို လှည့် စားမည်ဟု အဓိပ္ပါယ် မပေးပေ။ အရှင်၏ ဘုန်းတန်ခိုးတော်အား တိုင်တည်လျက် တပည့်တော် အမှန်ကို ဆိုရသော်- တပည့်တော်သည် သူတို့ကို လှည့်ကို လှည့်စားပါမည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

	သင်နှင့် သူတို့အနက်မှ သင့်အား လိုက်နာသူတို့ အားလုံးကို ငရဲဘုံ၌ ဖြည့်မည်။”ဟု ဖြစ်၏။
၈၆။	<p style="text-align: right;">قُلْ مَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ وَمَا أَنَا مِنَ الْمُتَكَلِّفِينَ ﴿٨٦﴾</p> <p>ဟောလော့ “ကျွန်ုပ်သည် သင်တို့ထံမှ အကျိုးဆုလဒ်ကို မတောင်းချေ။ ကျွန်ုပ်သည် လခစားဝန်ထမ်းလည်း မဟုတ်ချေ။</p>
၈၇။	<p style="text-align: right;">إِنْ هُوَ إِلَّا ذِكْرٌ لِلْعَالَمِينَ ﴿٨٧﴾</p> <p>ဧကန်ပင်၊ ၎င်းသည် လောကခပ်သိမ်း အတွက် သတိပေးတရားတော် ဖြစ်၏။</p>
၈၈။	<p style="text-align: right;">وَلِتَعْلَمَنَّ نَبَأُ هَذَا بَعْدَ حِينٍ ﴿٨٨﴾</p> <p>ကာလတစ်ခုပြီးနောက် ထိုသတင်းကို သင်တို့ သိလာကြမည်ပင်။”ဇ၈၆</p>

(၉၀၆) သုတ်တော် ၈၆၊ ၈၇၊ ၈၈ တို့သည် ပရမတ်ဘုရားရှင် အလ္လာဟ်က ကိုယ်တော်မှဟမ္မဒ်အား ကြေငြာခိုင်းခြင်း ဖြစ်ပေသည်။ ကိုယ်တော်သည် ဤကုရ်အာန်ကျမ်းတော်အား ကြေငြာကြား အဘိုးအခ ဆုလဒ် မည်သူထံကမှ မယူခဲ့၊ မတောင်းခံခဲ့ချေ။ ထို့ပြင် ကိုယ်တော်သည် ဉာဏ်စဉ်တော် ဆောင်၊ သတင်းတော်ဆောင်၊ သတိပေးနှိုးဆော်သူ အတုအယောင်လည်း မဟုတ်ဟု ရဲတင်းစွာ ကြေငြာထားပေသည်။ ထိုစကားနှင့် တစ်ဆက်တည်းပင် ၎င်း (ကုရ်အာန်)သည် လောက ခပ်သိမ်းအတွက် သတိပေး တရားတော် ဖြစ်သည်ဟု ဆိုထားပေသည်။ ထိုအကြောင်းကို ကာလတစ်ခုပြီးနောက် လူအများ သိရှိသိလာရမည်ဟု အာမခံထားပေသည်။ အလားတူပင် ကုရ်အာန်ကျမ်းတော်အားလည်း ပရမတ်ဘုရားရှင်၏ ထံမှ ဉာဏ်စဉ်တော် ကိန်းဝပ် အသိပေးခြင်းဖြင့် ဖြစ်တည်လာသော ကျမ်းစစ် ဖြစ်သည်ဟု ထောက်ခံ အသိအမှတ်ပြုလာမှုမှာ နေ့စဉ်ရက်ဆက် တိုးလျက်သာ ရှိပေသည်။